

“စီးပွားရေးနဲ့ ဘဝနေထိုင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ လက်စွဲလမ်းညွှန်စာအုပ်တွေ ဖြစ်လာတဲ့ စာအုပ်မျိုးက အနည်းငယ်သာ ရှိပါတယ်။ ‘အလေ့အကျင့်ရဲ့ စွမ်းအား’ စာအုပ်ကတော့ ခြွင်းချက်တစ်ခုပါပဲ။ ချားလ်စ် ဒူဟစ်က အလေ့အကျင့်တွေ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကို ရှင်းပြထားရုံသာမက၊ မကောင်းတဲ့အကျင့်တွေကို ဘယ်လို ဖယ်ရှားမလဲ၊ ကောင်းတဲ့အကျင့်တွေကိုတော့ ဘယ်လိုစွဲစွဲမြဲမြဲ ဆက်လက်ထိန်းသိမ်းသွားရမလဲဆိုတာကိုပါ ရှင်း ပြထားပါတယ်” _____ Financial Times

“အလေ့အကျင့်ရဲ့ စွမ်းအား” ဆိုတဲ့ စာအုပ်ထဲမှာ ဆုရစီးပွားရေးသတင်းထောက်တစ်ဦးဖြစ်တဲ့ ချားလ်စ် ဒူဟစ်က အလေ့အကျင့်တွေ ဘာကြောင့်ရှိနေတာလဲ၊ ပြီးတော့ အဲ့ဒီအလေ့အကျင့်တွေကို ဘယ်လိုပြောင်းလဲလို့ရမလဲဆို တာကို ရှင်းပြထားတဲ့ သိပ္ပံပညာဆိုင်ရာ စိတ်လှုပ်ရှားဖွယ်ရာ ရှာဖွေတွေ့ရှိမှုတွေဆီကို ခေါ်ဆောင်သွားမှာဖြစ်ပါ တယ်။

ပရောက်တာ အန် ဂစ်ဘယ်လ် ကုမ္ပဏီရဲ့ အစည်းအဝေးခန်းတွေကနေ အန်အက်ဖ်အယ်လ်လို့ခေါ်တဲ့ အမျိုးသား ဘောလုံးလိဂ်ရဲ့ ဘေးစည်းတွေအထိ၊ ပြီးတော့ လူ့အခွင့်အရေးလှုပ်ရှားမှုရဲ့ ရှေ့တန်းမျက်နှာစာတွေအထိ ရောက် ရှိသွားစေမယ့် စိတ်ဝင်စားစရာ ဇာတ်လမ်းတွေအဖြစ် များပြားလှတဲ့ အချက်အလက်တွေကို အနှစ်ချုပ်ဖော်ပြ ရင်းနဲ့၊ ဒူဟစ်က လူသဘာဝနဲ့ လူသားတွေရဲ့ အလားအလာတွေအပေါ်မှာ လုံးဝကို အမြင်သစ်တစ်ခုကို တင် ဆက်လိုက်တာ ဖြစ်ပါတယ်။

အဓိကအနှစ်ချုပ်အနေနဲ့ “အလေ့အကျင့်ရဲ့ စွမ်းအား” စာအုပ်မှာ စိတ်အားတက်ကြွစေတဲ့ အဆိုတစ်ခု ပါဝင်ပါ တယ်- အဲ့ဒါကတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ချခြင်း၊ ပိုပြီး ကုန်ထုတ်စွမ်းအားကောင်းခြင်း နဲ့ အောင်မြင်မှုရရှိခြင်းတို့ရဲ့ အဓိကသော့ချက်ဟာ အလေ့အကျင့်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နားလည်ခြင်းပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒူဟစ်က တင်ပြထားသလိုပဲ၊ ဒီသိပ္ပံပညာရပ်သစ်ကို အသုံးချ ခြင်းအားဖြင့် လူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူ့အဖွဲ့အစည်းတွေနဲ့ ဘဝတွေကို အသွင်ပြောင်းလဲနိုင်မှာ ဖြစ်ပါ တယ်။

ဖျော်ဖြေမှုလည်းဖြစ်စေတယ်။ ဖျော်စရာလည်းကောင်းတယ်။ စိတ်ဝင်စားစရာလည်း အပြည့်ပဲ။
အလေ့အကျင့်တွေ ဖြစ်ပေါ်လာပုံနဲ့ ပြောင်းလဲပုံရဲ့ သိပ္ပံပညာကို အလေးအနက်ထားပြီး
လေ့လာသုံးသပ်ထားတာဖြစ်ပါတယ်။